

## ငါးများခြင်း

ငါးများခြင်း၏ အဓိကရည်ရွယ်ချက်မှာ ငါးရထိ၊ မဟုတ်ပါ။

ဤနေရာသည် တစ်ဖြူလုံးတွင် အေးဆေးတိတ်ဆိတ်သောနေရာဖြစ်သည်။ ထို့အားဖြင့် သစ်ရိပ်ဝါးရိပ်ဖြင့် အပ်ဆိုင်းထူထပ်သောနေရာလည်းဖြစ်သည်။ မြို့၏ အစွန်အများရှိတော့အုပ်ဘေးတွင် နက်ရှိုင်းသောရောက်နှစ်တစ်ရှို့နေသည်မှာ သူ့အတွက်အားတက်စရာပင်ဖြစ်သည်။ ထိုရောက်နှစ်တွင်ငါးများ ရှိနေသည်မှာလည်း သူ့အတွက်ကံကောင်းခြင်းပင်ဖြစ်သည်။

သူသည်နှစ်တော်တော်များများပင် ငါးများခြင်းနှင့် ရင်းနှီးကျမ်းဝင်ခဲ့သည်။

ပထမဥုံးဆုံးအကြော်လျှို့နေရာသို့ ငါးလာများစဉ်က သူ့အသက် ငရန်စံသာရှိသေးသည်။ ယခု သူ့အသက် ငါးဆယ့်လေးနှစ်ရှို့ပြီ။

သူသည် ဖြော်မှန်ရှိုးအသော အထက်တန်းစာရေးကြီးဖြစ်၏။ ကောက်ကွဲ့မှာ၊ လူည့်ပတ်မှုကို မှန်းတီးသူ၊ လိုက်လျော့ညီတွေ့နေခြင်းနှင့်လည်း မရင်းနှီးသူ မှန်းကန်စွာပြုမှုဆောင်ရွက်တတ်သူလည်းဖြစ်သည်။

သူ့အိမ်သည် ဤနေရာနှင့်မိုင်ဝက်ခန်း၊ ဝေးသောနေရာတွင်ရှိသည်။ ရုံးဆင်းသည်နှင့်တစ်ပြိုင်နက် အိမ်ပြန်ရောက်လက်ဆွဲအိပ်ချကာ ငါးများတံ့နှင့်ကရိယာတန်ဆာပလာများယူဆောင်လျက် ဒီနေရာလေးသို့ထွက်လာနေကျဖြစ်သည်။

လမ်းတစ်လျောက်တွင် ဈေးဆိုင်ကလေးများ၊ လက်ဖက်ရည်ဆိုင်များ၊ အကြော်အလှော်ဆိုင်များကို ဖြတ်သန်းလာခဲ့ရသည်။ ရယ်မောသံများ၊ စကားသံများ၊ နွားနှီးညီးနှီးများ၊ လက်ဘက်ခြောက်နှီးများ၊ ဆီကြော်ညျှော်နှီးများကို သူနည်းနည်းမျှ စိတ်မဝင်စားပါ။ သူစိတ်ဝင်စားသည်က အပ်ဆိုင်းသောတော့အပ်နှင့် ရောက်နှုံးသာဖြစ်သည်။ ပူအိုက်သောနွောသံများတွင် အဝတ်အစားတွေ့ကို သစ်ပင်အောက်မှာ ပုံထားပြီး သူရေဆင်းချိုးနိုင်သေးသည်။ အေးစိမ့်ချမ်းမြေသော ဆောင်းရာသံများတွင် သစ်ရွက်ခြောက်များကို မီးရှို့ပြီး မီးလှုံ့နိုင်သေး၏။ မီးထားသောင်းများကို ကင်စားနိုင်သေး၏။ ဒီနေရာလောက် သူ့အတွက်နားခို့စရာကောင်းသောနေရာ ဘယ်မှ မရှိပါ။

× × × × × ×

သူ့တွင် သူ့ဥြာမတတည်သော သားနှစ်ယောက်ရှိသည်။ အဝတ်အစား အသစ်အဆန်းမှန်သမျှ မက်မောသော သမီးတစ်ယောက်ရှိသည်။ သူလုပ်ကိုင်သမျှကို အပြစ်ရှာအပြစ်မြင်တယ်စွာတောက်တောက် ညည်းညားပါ။ သူ့အတွက်နားခို့စရာကောင်းသောနေရာ နှစ်ယောက်ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကတော့ သူသည် တက်ကြသော လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ အောက်တန်းစာရေးရာထူးမှ အထက်တန်းစားရေးရာထူးတက်ခွင့်ရရန် အလွန်မျှော်လင့်ပျော်ရွှင်ခဲ့သည်။ လက်ထပ်ခြင်း၊ အိမ်ထောင်သားမွေးပြုခြင်းသည် လူ့လောကဝါးရား၊ မဖြစ်မနေဆောင်ရွက်ရမည့်အရာများဟု ယူဆကာ ထိုအရာများအတွက် ပြင်ဆင်ခဲ့သည်။ သူသည် အရာရာကို ရှိုးရှိုးရှင်းသာတွေးတတ်သည်။ ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးတော့လည်း ပျော်ရွှင်နေခဲ့၏။

တကယ်တော့ အိမ်ထောင်ရေးဆိုသည်မှာ သူလိုလူမျိုးအတွက် မဖန်တီးမပြုလုပ်သင့်သော အရာတစ်ခုသာဖြစ်ကြောင်း

နှစ်ပေါင်းများစွာနောက်ကျပြီးမှ သူသိခဲ့သည်။ အမ်ထောင်ပြုခြင်း၏ နောက်တွင် မလိုချင်သော ဖီစေရှိက်များ ပါလာသည့် သားသမီးများလည်း မွေးတတ်သေးကြောင်း သူယခုမှုသိသည်။ ထိုသားသမီးများ လိမ်မာရေးမြားရှိဖို့၊ ပညာတတ်ကျမ်းဖို့၊ ကိုယ်ကျင့်သိက္ခာကောင်းမွှင့်ဖို့ကို သူဘယ်လိုမှ မတတ်နိုင်ပဲရှိနေသည်။

သမီးကြီးသည် ရုပ်ရည်သင့်တင့်၏။ အလုအပကို အလွန်အကျံမက်မော၏။ ငယ်ချွယ်စဉ်ကတည်းက ပညာထက်အလုပြင် ပစ္စ ည်းကိုရိယာများကို ပိုတန်ဖိုးထားတတ်၏။ အတန်းထဲတွင် စာမေးခံရပြီး မဖြစ်နိုင်ခြင်းထက် ဆံပင်တွင် ကလေ့ရောင်စုဖဲ့ကြိုးရောင်စု မထိုးနိုင်ခြင်းကို ပိုရှုက်တက်၏။ ဆယ်တန်းကျပြီး ရုပ်ကွက်ရွေးကလေးတွင် ကုန်စိမ်းရောင်းသောအလုပ်ကို သမီးလုပ်သောအခါ သူမအဲထုသော်လည်း စခင်ကို ခြေရာတိုင်းလာသောအခါ သူအဲထုမိုသည်။ ဖအေရှေ့မရောင် မအေရှေ့မရောင် တစိမ်းယောကျိုးလေးများနှင့် ရင်းရင်းနှီးနှီးပုံတိလိုက်ခတ်လိုက် နေတာကို သူအဲထုမိုသည်။ ဆုံးမပြုပြင်ဖို့ကြီးစားတိုင်း လူမှုဆက်ဆံရေးကို အဖေနားမလည်ပါဘူးဟု ပြောခံရသောအခါ သူရှုက်လာ၏။ နိုင်းကောင်းကျောက်ဖို့ ရှုက်ကြောက်တတ်သော သမီးမိန်းကလေးကို လိုချင်သော ဖခင်သည် ရဲတင်းကလက်သော သမီးကိုသာ ရွှေ့၏။

ဝပ်ရှေ့တွင်အလုပ်လုပ်သည့် သားကတော့ တစ်မျိုး။ ရုပ်ရည်လေးသင့်တော်တာကို အခွင့်ကောင်းယူလျက် မိန်းကလေးများနှင့် ရှုတ်ရှုက်ခတ်နေ၏။ ထိုသားကြောင့် သူမကြာခဏ ရုပ်ကွက်လူကြီးအမ်ရောက်ရ၏။ သမီးရှင်များ ၏ လက်ညီးထိုးမာန်မဲ့မှုကို မကြာခဏခံရ၏။ မိန်းကလေးများကို ဖျက်ဆီးသူဟု နာမည်ပျက်ရနေသည့်သားကို လမ်းမှန်ပြုပြင်ပြောင်းလေပေးဖို့ သူကြိုးစားဖူးသည်။ “အဖေကလဲ ဘာမှမသိပဲနဲ့။” ဒါ ကျွန်းတော့အပြစ်ချည်းမဟုတ်ဘူးပျူး။ သူတို့ကိုယ်က အလိုတူအလိုပါတွေ့။” ဟု ပြန်ပြောတာကို နားထောင်လျက် ပါးစပ်အင်္ဂလာင်းသားသားဖြစ်နေခဲ့ရသည်။ ကိုယ်ကျင့်တားအကြောင်း ဆွေးနွေးဖို့ကြီးစားတိုင်း သူအရှုံးပေးခဲ့ရသည်။

သားသမီးမကောင်း မိဘခေါင်းဟူသော စကားပုံရှိသော်လည်း သူ.နော်းကြောင့် စကားပုံအသစ်ဖြစ်၏။ သားသမီးမကောင်း ဖခင်ခေါင်းဟူသောပုံမျိုး ဖြစ်နေအောင်ပင် သူ.ခေါင်းပေါ်ပုံကျနေခဲ့သည်။ အားလုံးမှာ သူ.တာဝန်သာဖြစ်သည် ..တဲ့..။ သူ ခေါင်းတရမ်းရမ်းနေရှုမှလွှဲ၍ ဘာမှ မတတ်နိုင်ပါ။

သူ.နော်းမှာ ပုံပျက်လုန်းပါးဝနေသော မိန်းမကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းမကြီးသည် ညာအိပ်လျှင် ကျယ်လောင်စွာအ ဟာက်တတ်သည်။ သွားကြိုတ်တတ်၏။ အီမံနေရင်း ဝတ်သည့် ထို့နောက်တစ်ထည်ကို မလျှော့ဖွွာတဲ့ပဲ တစ်ပတ်လောက်ဆက်တိုက်ဝတ်တတ်သေးသည်။ လက်သည်းမှန်မှန် မည်ပဲပဲ လက်သည်းကြားမှာ ချေးတွေဖြင့် ထမင်းဟင်းချက်တတ်သူ၊ ထမင်းစားတတ်သူဖြစ်၏။ ထမင်းစားလျှင် လက်ခုံထိ ထမင်းဟင်းပေကျိုးအောင် အားရပါး ရန်ယ်ဖတ်တတ်သူဖြစ်၏။ အိမ်က ယောကျိုးအသုံးမကျသည့်အကြောင်းကို ရှေ့ခုနှစ်အိမ် နောက်ခုနှစ်အိမ် လည်ပတ်အတင်းပြောတတ်သူဖြစ်၏။ ဟင်းကို နည်းနည်းနှင့်ကောင်းအောင်မချက်တတ်ပဲ ဗုံးပေါ်လအောချက်ပြီး သွားပစ်တတ်သူဖြစ်၏။ တစ်ခုက်ပင်ဖြစ်စေ အရသာရှိရှိချက်ဖို့ သူပြောလျှင်တော့ မဖြစ်စလောက်လစာကလေး.. ဟူသောစကားဖြင့် ရန်တွေ့တတ်သူဖြစ်၏။ လခထုတ်ရက်တိုင်း လခရင်းကို တြေားမကျန်သူအပ်သည့်အခါ စိတ်မပါတပါ။ မယူချင့်ယူချင့်ပုံစံဖြင့် သက်ပြင်းချကာ ယူတတ်သည်။

ဟိုဘက်အိမ်ကလူကတော့ မိန်းမကို တစ်လ သုံးလေးထောင်အပ်တာ ဟု အောက်ကလိအာသံဖြင့် သူ.အော်ကို ဆွေးတတ်သေး၏။ ဟိုဘက်အိမ်ကလူက သူ.လိုပင် အထက်တန်းစာရေး။ စာရေးချင်းအတူတူ ဘူးကြောင့်သူ.ထက်ငွေပိုရသနည်း။ တွေးကြည့်လျှင် တနည်းသာရှိ၏။ “မလုပ်ကောင်းတဲ့အလုပ်တွေ လုပ်နေလို့ဖြစ်မှာပေါ်ကွာ့” ဟု အေးအေးဆေးဆေးဖြေရှင်းတော့ သူ.မိန်းမက မျက်လုံးပြီးကြည့်၏။ “ဒီခေတ်မှာ မလုပ်ကောင်းတဲ့အလုပ်ခုံတာ မရှိဘူးတော့၊ အားလုံးလုပ်နေကြတာပဲ” ဟု ရန်တွေ့သည်။ “ဒါဖြင့်လည်း မင်းသွားလုပ်ပေါ်ကွာ့” ဟု သူဖြီးရာပြီးကြောင်းတစ်ခွန်းသာ ပြောမိုသည်။ သူ.မိန်းမက ပြုန်းကနဲ့ ခြေဆောင့်နှင်းကာ ထွက်သွား၏။

ဉာဏ်တိုင်း အရက်မှူးကာ မျက်ထောင့်နီနီကြီးဖြင့် ပြန်ပြန်လာတတ်သော သားဖြစ်သူကတော့ အိမ်မှာ လူပိုသက်သက်ဖြစ်သည်။ ဘာအလုပ်မျှလည်းမရှိ။ အလုပ်လည်း မမြဲ၊ မပင်ပန်းပဲအသက်ရှင်ချင်သည့်အပြင် အရက်သေစာသောက်စားဖို့ အတွက်ပါ အိမ်မှ ပိုက်ဆံကို ဖြုန်းသေးသည်။ မှန်မှန်ပေးနေသော ညီတဲ့မှ တစ်ခါတစ်လေမရလျှင် ညီအစ်ကိုချင်းထိုးကြိုတ်သည်အထိ ရန်ဖြစ်တတ်သေးသည်။ ဖအေ၊ မအေကိုလည်း ငဲ့ညာရကောင်းမှန်းမသိချေ။

တောင်းဆိုးပလုံးဆိုးသာပစ်ရှိုးထုံးစုံရှိသည် သားသမီးဆိုးကို ပစ်ရှိုးထုံးစုံမရှိဟုသော စကားပုံကို ယခုမှုပင် အမြဲခံကျကျနားလည်းခွင့်ရသွား၏။ လက်စသတ်တော့ သားသမီးဆိုးဆိုးတာ မွေးပြီးရင် ပစ်လို့မှ မရတော့ပဲကိုးဟု ယခုမှုပင် သူသဘောပေါက်ရသည်။ သို့၊ သော် သူ့အတွက် အားလုံးလွန်ခဲ့ပြီ။

× × × × × ×

သူ့ဘဝတွင် အတွယ်တာဆုံးသောအရာမှာ ငါးများတံ့ဖြစ်၏။

တွန်းလိန်းနေသော တိကောင်လေးကို ငါးများချိပ်တွင် ဖေါက်ကနဲ့ ထိုးချိပ်လိုက်ရစဉ် သူအပိုင်နိုင်ဆုံးအရာမှာ ငါးများခြင်းဖြစ်ကြောင်း သူ ဝမ်းပမ်းတန်ည်းသိရသည်။ နိုင်လွန်ကြိုးကို လက်ဖြင့် ဖွွဲ့ထိသပ်နေရစဉ် ကြိုး၏ ထိုးတွေ့မှုသည် သူ့အတွက် ကျော်စရာဖြစ်သည်။ ကြိုးမှုတံ့တိုးကြိုးကို လက်ကိုင်ကို လျော့ရဲ့စွာ၊ သို့၊ သော သတိရှိစွာ ကိုင်တွယ်ရင်း ရေပေါ်မှ ပြိုမြင်သက်ခြင်းကို စောင့်ကြည့်နေရစဉ်မှာတော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံးကို သူအောင်နိုင်နေသည်။

လောကတွင် သူအောင်နိုင်သောသတ္တဝါမှာ ငါးသာဖြစ်၏။

ကန်ထဲတွင် ငါးမျိုးစုံရှိသည်။ သူ့ငါးများချိပ်တွင် ငါးမျိုးစုံသူမိမိုးသည်။ ယောကျြားလက်ဖျုံလောက် တုတ်သော ငါးကြိုးကြိုးများမှာ စုံလောက်သောအခါ သူ့လက်မှာ ကိုင်ထားသော ငါးများတံ့အများရှိ လူပ်ရှားမှုကို မှန်ကန်စွာ ကောက်ချက်ချတတ်သွားသည်။ ကြိုးကလေး ဖေါ်တုံးကလေး ပြိုမြင်ကနဲ့လူပ်ရှားသွားသည်ကအစ သူကျမ်းကျင်စွာ အကဲဖြတ်တတ်သွားပြီး လျှင့်မြန်စွာ မှန်ကန်စွာ ဆွဲတင်နိုင်သည်။ ငါးစာကို လာဟတ်သော ငါးမှာ သူ့လက်မှ လွတ်ရသည်ဟူ၍မရအောင်လုပ်ပန်းကို ကျမ်းကျင်လာ၏။

ရေထဲစိုက်ထားသော ငါးများကြိုးကို ရှုံးစိုက်စွာကြည့်ရင်း စိမ်းမောင်သောရေပြင်ပေါ်တွင် အတိတ်က အရိုင်များစွာ ထင်လာတတ်သည်။ တစ်ခါတစ်ရုံတွင် နဲ့ပျိုးသော လူငယ်တစ်ယောက်၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူဖြစ်၏) တစ်ခါတစ်ရုံ မိန်းမောင်တစ်ဦး၏မျက်နှာ (ထိုမျက်နှာပိုင်ရှင်သည် သူ့ချစ်သူဖြစ်၏)

ချစ်သူအကြောင်း ပြန်တွေးရသည်မှာ ခပ်ဝါးဝါးသာဖြစ်သော်လည်း ရင်ခုန်စရာကောင်းသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်က သူ့ချစ်သူသည် တစ်ပတ်လျှို့ဆံထုံးလေးနှင့် ခရေပန်းများ ဝေနေအောင်ပန်တတ်သည်။ လက်မောင်းလက်ဖျုန်များ တောင့်တင်းပြီး ဖျော်လတ်သော ကျိုးမာသန့်စွဲမ်းသော မိန်းကလေးဖြစ်၏။ ကြည့်လင်တောက်ပသော မျက်ဝန်းကလေးများ၊ နီမြန်းသော နှုတ်ခမ်းပါးကလေးများဖြင့် စွဲမက်ဖွှံ့ရာဖြစ်၏။ သူတို့နှစ်ယောက် ချိုန်းတွေ့နေကျ လေးထပ်ဘုန်းကြိုးကျောင်းထောင့်က ခရေပေါ်ကြိုးကို သူမြှင့်ယောင်လာသောအခါ သူ စိတ်မှတ်မထင်ပြီးမိသည်။

သနပ်ခါးနှင့်သင်းသင်းလေးကို မွေးကြရင်း ခရေနဲ့လေးကိုပါ ရှူ၍၍ကိမ်းသော တန်နက်ခင်းက သူ့ရင်တွေ  
တဖြတ်ဖြတ်ခုနှင့်ရကာဘယ်လိုမှ မခွဲနိုင်အောင် ချစ်မြတ်နှီးစိတ်ဖြင့် မချင့်မရဲဖြစ်ခဲ့ရသည်။ ဆောင်း  
ရာသီနံနက်ခင်းတိုင်း၊ မိုးရာသီညေနေခင်းတိုင်း ခရေပန်းများက တဖြတ်ဖြတ်ခြော့လွှင့်နေသည်။ ခရေပွဲ့ကလေးများကို  
အလောတကြီးကောက်နေသော ကိုယ်လုံး ကျေစကျေစဲခဲ့ကလေးမှာ ထောက်သွေ့မဝန့်အောင် လုနေခဲ့၏။  
နှီးကြီးကလေးဖြင့် သီကုံးပေးရန်ကတော့ သူ့တာဝန်ဖြစ်သည်။ သူသည် လက်ကိုင်ပါဝါထဲက ပန်းကလေးများကို  
စိတ်ရည်လက်ရည်သီပေးခဲ့ဖူးသည်။ သီပြီးသွားသော ပန်းကုံးကလေးများကို မိန်းကလေး၏ ဆံထုံးမှာ စိုက်ပန်ပေး  
ရသည့်အရသာမှာ တမ်းတလွမ်းဆွဲတွဲယ်ရာဖြစ်သည်။

သူသည် ခရေပင်ကြီးဆီသို့ မရောက်ဖြစ်တာ ကြာလှပြီ။

ခရေပင်ကြီးရှိရာ ဘုန်းကြီးကျောင်းသို့ပင် မရောက်ဖြစ်တာ ကြာလှပြီ။ တစ်နေ့နေ့မှာ သွားမည်ဟု ကြံချွယ်လျက်  
ဘယ်တော့မှ မရောက်ဖြစ်ခဲပါ။ တစ်ခါတစ်ရုံ ဥပုသံယူသော သူ့မိန်းမနှင့်အတူ လေးထပ်ဘုန်းကြီးကျောင်းသို့。  
လိုက်သွားရန်ကြီးစားဖူးသည်။ သို့သော ဘုန်းကြီးထံ သီလမယူမိ ဝိုင်းဖွဲ့ကေားပြောကြသည့် အပ်စုများတွင်  
သူမပါဝင်ချင်ပါ။ အမိုးတန်ပါတိတ် ထက်အောက်ဆင်တူဖြင့် ရွှေကြီးများ၊ ကြယ်သီးများဖြင့် ဥပုသံလာစောင့်သော  
မိန်းမကြီးငယ်များ၏ ကဲ့ရဲ့စားတင်းဆိုဟန်များကို သူရောင်ချင်သည်။ “ရှင် အကုသိုလ်တွေချည်းနေ့တိုင်းလုပ်နေတာ  
တစ်ခါလောက် ကျွန်းမနဲ့လိုက်ပြီး ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူပါလား” ဟူသည့် မိန်းမ၏ တိုက်တွန်းချက်ကို ကြား  
ရသောအခါ ကုသိုလ်ယူချင်စိတ်ကလေး လုံးဝ ကုန်ဆုံးသွားကာ မလိုက်တော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။

သည်လိုနှင့်ပင် အကုသိုလ်ကို ဆက်လုပ်ဖြစ်နေသည်။

သူသည် ငါးများနေရင်းမှ လူအမျိုးမျိုး၏ ပုံးကို ဖော်ကာ အနိုင်ယူလို့ရသည်။ ဥပုမှ သမာအာမြို့ဝိုင်းကို နည်းနည်းမျိုး  
စိတ်မဝင်စားသည့် အရာရို့တစ်ဦး၏ ခပ်ထုတ္ထ ခပ်လန်လန်နှုတ်ခမဲးများကို ချုံမှန်းစွာတွေးတော့ရင်း သူ ငါးကို  
စိတ်ပါလက်ပါများသည်။ ရရှိလာသော ငါး၏ ဟစိဟစိပါးစပ်ကို အသေအချာကြည့်တော့ ထိအရာရို့၏ ပါးစပ်ကိုပင်  
မြင်တွေ့လိုက်ရလေသည်။ သူသည် ငါးများချိပ်မှ ငါးကို ပျော်ရွင်စွာ ဆွဲဖြတ်ပြီး မြေပြင်ပေါ် ဘုတ်ခနဲ့  
ပစ်ချုလိုက်ဖူးသည်။ တစ်ခါတစ်ရုံသူ့မိန်းမ၏ စွဲစိုးစွဲစိုးနှင့် နှုတ်ခမဲးတို့ကို စိတ်ထဲပြင်ယောင်လျက် ဒေါသတကြီး ငါးကို  
များသည်။ မိလာသော ငါး၏ပါးစပ်ကို သူကြည့်သောအခါ တကယ်ပင် သူ့မိန်းမ၏ ပါးစပ်ဖြစ်နေတတ်သည်။ သူသည်  
နှီးကန်လေချွန်လျက် ထိပါးစပ်ကို အရသာခံကြည့်နေတော့၏။ ငါးကလေးသည် ဖတ်လတ်ဖတ်လတ်နှင့်  
အစွမ်းကုန်ရှုန်းကန် နေသည့်အခါမှာတော့ စိတ်မကောင်းဟန်ဖြင့်သက်ပြင်းတစ်ချက်ချကာ ငါးများချိတ်မှ ငါးကို  
ညင်ညင်သာသာလေး ဆွဲဖြတ်လိုက်သည်။ ထို့နောက် ရွှေလေးကိုင်ကာ သူနှင့် အဝေးဆုံးနေရာမှာ ချထားလိုက်ဖူးသည်။

ငါးများခြင်းဖြင့် သူ ဒီနေရာမှာ ကြာကြာထိုင်ထိုင်နေခြင်းအပေါ် မည်သူမျှသံသယမဝင်အောင်  
ဖြေရင်းပြီးသားဖြစ်သွားသည်။ သူသည် ငါးများချင်ယောင်ဆောင်လျက် ရောတဲ့သို့ ငါးများချိတ်နှစ်ချက်  
နာရို့က်တစ်နာရို့လည်း မလုပ်မယူကိုထိုင်နေလို့ရသည်။ မိန်းမကို မပြောဖြစ်သည့် စကားများကိုလည်း  
ခပ်တိုးတိုးရော်တေလို့ရသည်။ တစ်ခါတစ်ခါ ကံဆိုးစွာ အဆော့သန်သော ကလေးများ စပ်စုတတ်သော  
လူကြီးများရောက်လာလျှင် “ရှူးတိုးတိုး” ငါးလန်းသွားမယ်” ဟူသော သတိပေးချက်ဖြင့် စကားမပြောအောင်  
မနောင့်ယူက်အောင် တားဆီးနိုင်ခွင့်ရှိသေးသည်။ သူ့ကို ကောင်းကောင်း နှောင့်ယူက်တတ်သူမှာ  
ကန်စောင်းတွင်နေသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။

အဘိုးကြီးကတော့ ငါးများခြင်းကို အကုသိုလ်အလုပ်ဟု ယူဆကာ သူ့ကို ရှုတ်ချုတ်တော်၏။ အဘိုးကြီးက  
ရေကန်နက်မီးစပ်ရှိ ကြာဖူးများကို ခဏာခဏာလာရှိသည်။ ဘာလုပ်ဖို့လဲဟု သူမေးတော့ ချက်စားဖို့ဟုပြော၏။ ကြာဖူးကို  
ချက်စားရသည်ဟု တစ်ခါမျှ မကြားဖူးပါ။ ဦးလေး.. ဟင်းမရှိရင် ဒီငါးတွေ ယူသွားပါလားဖူးဟု သူ

စိတ်လိုလက်ရပေးဖူးသည်။

သူသည် ငါးများကို စားသောက်ရန်၊ ရောင်းချရန် များခြင်းမဟုတ်။ အစောပိုင်းနှစ်တွေတုန်းကတော့ ငါးများ၏ ပါးဟက်များကို ဖေါက်လျက် လျှော်ကြီးဖြင့်သိကာ တန်းလန်းဆွဲပြီး အိမ်ပြန်ရသည်မှာ ပျော်စရာ၊ နောက်ပိုင်းတော့ ထိုငါးများကြောင့်ပင် နောက်ပိုင်းတော်..တနေကုန်အောင် သွားများနေစရာမလိုပါဘူး။ ဈေးထဲမှာ တစ်ဆယ်သား နှစ်ကျပ်ရယ်၊ ဗိုက်ရိုက်ပြီးစားပါလဲ။” ဟူ၍တစ်မျိုး။ “ရှင်းငါးတွေက အင်းစောနံလွှဲချည်လား။ ဘယ့်နှယ်စားမှာတုန်း” ဟူ၍တစ်မျိုး။ “ဒီငါးမျိုးကိုမှတ်ထား၊ ငါးမောင်းမလို့ခေါ်တယ်။ ငါးထဲမှာ အရှသာမရှိဆုံးငါးပါ” ဟူ၍တစ်မျိုး။ “ငါးခုးမလိုငါးများ အချိန်ကုန်ခံပြီး များနေရသေးလားတော်။ အဲဒီကုန်တဲ့အချိန်မှာ ရေပေးသာလေးဆွဲတာမှ အသုံးကျော်းမယ်။” ဟူ၍တစ်မျိုး။ အမျိုးအမျိုး ရှုတ်ချေသောအခါ ငါးများကို အိမ်သို့အလေးခံသယ်မသွားတော့ပေါ့။ နည်းနည်းနှင့်ပါးမည်ထင်ရသော အသိမိတ်ဆွဲအိမ်များသို့၊ အလုညွှေကျစနစ်ဖြင့် ဟင်းလျာပေးလိုက်ခြင်းအားဖြင့် နောက်ပြီးဖြစ်သွားလည်း စကားပြောရသက်သာသွားပြီး ကျေးဇူးလည်းတင်ခံရသည်။

အဘိုးကြီးကတော့ ငါးများကို မယူပါ။

ငါက ပံသကူသားပဲစားတာကွား မြင်သားကြားသားမစားဘူး။ ဟူ၏။

သူဒေါသထောင်းကနဲတွေက်သွားသေးသည်။ ခင်များတို့အတွက် ဖော်ပေး သတ်ပေးတဲ့သူတွေ ရောင်းတဲ့လူတွေရှိနေလို့ပေါ့များ။ မရှိရင် ခင်များလဲ မြင်သား ကြားသားတင်မကဘူး။ ကိုယ်တိုင်တောင် သတ်ပြီး စားမှာ မဟုတ်လား။ သို့ သော် အသက်ကြီးသောလူတစ်ယောက်နှင့် ယုံပြီးပြီး ရန်ဖြစ်ရတာ မကောင်းပါ။

နောက်ပိုင်းတော့ အဖိုးကြီးက ကြာဖူးရူးချိန်နှင့် သူငါးများချိန်တို့ တော်တော်များများ တိုက်ဆိုင်နေတော့သည်။ ကြာဖူးသာမက ကြာပွင့်များပါ ရူးတာမြင်တော့ သူအုံပြာသွား၏။ ကြာပွင့်ကရော ချက်စားလုံးရသလား သူမေးတော့ အဘိုးကြီးက လျှို့ဝှက်စွာပြုး၏။ မဖြေချင်သလိုလို တွေနဲ့ဆုတ်နေပြီးမှ နောက်ဆုံးမှာ သူ့အမေးကိုဖြေလိုက်သည်။

ချက်မစားပါဘူး ဆွဲကြီးလုပ်ဖို့။

ဟာ.. ဆွဲကြီး၊ ဘာလုပ်ဖို့လဲ။

အဘိုးကြီးတွင် နောက်ပိုင်းတော်များသားသမီးမရှိ၊ မြေးမရှိ၊ တစ်ယောက်တည်းသာဖြစ်သည်။ အဘိုးကြီးက သူ့ရှုံးမှာပင် ကြာပွင့်တစ်ခိုင်ကိုယူလျက် ကြာရှိုးဆွဲကြီးလုပ်နေ၏။ ကြာရှိုးဆွဲကြီးက လုပ်ရတာ အလွယ်လေးဖြစ်သည်။ ငါးများသလိုမခေါ်ပါ။ ကြာရှိုးကို လက်တစ်စံနှင့်ပါးအဆောင်ရွက်လေးများလုပ်ရ၍ တစ်ဆောင်းချိုးသွားရုပ်ပြုးပြုးပြီးသား အဆောင်ရွက်လေးက တွဲလွှဲဖြစ်နေသည်။ ကြာရှိုးကျိုးသွားပြီး အမျှင်အသေးများကြောင့် ထိုချိုးပြီးသား အဆောင်ရွက်လေးက တွဲလွှဲဖြစ်နေသည်။ နောက်တစ်ဆောင်ထပ်ချိုး၊ အမျှင်ကို ဟိုဘက်သည်ဘက် တစ်လှည့်စီ တန်းနေအောင် တစ်ဖက်ဟိုချိုးချေသွားရုံးသာဖြစ်သည်။ ထိုပုံးမှာတော့ ကြာပွင့်လေ့ကက်သီးလေး။

ဟိုတုန်းကတော့ ငါ့မိန်းမကို အဲဒီလို့ ကြာလည်ဆွဲလုပ်ပေးနေကျကွား။ ငါ့မိန်းမခေါ်များ သေသာသွားရော သူ့ဘဝမှာ ပုလုပုလိုးလေးတစ်ကုံးတောင် ဆွဲမသွားရရှာပါဘူးကွား၊ ကြာလည်ဆွဲကိုပဲ မညည်းမည်။ ဆွဲသွားရရှာတယ်။ သူ့အသက်အင်ယောက်လေးမှာ ကလေးမွေးရင်း ဆုံးသွားတာပဲ။

ထိုစကားပြောပြီးနောက် သူ့အဖြေပြည့်စုံသွားသလိုပင် အဘိုးကြီးက သူ့ကို နှုတ်မဆက်ပဲ ထွက်ခွာသွားသည်။ လက်မှာ

တန်းလန်းဆွဲထားသော အနီရောင်ကြာပွင့်နှင့် ဆွဲကြီးကလေးမှာ လေအဝေါဘွင် လွင့်လှုပ်လျက်ပါသွားသည်ကို  
ငေးမောကြည့်နေခဲ့၏။

x x x x x x

အေးမြေသော ဆောင်းဥတု နဲ့နက်ခင်းဝေလိုပေလင်းအချိန်တစ်ခုတွင် သူသည် ထူးဆန်းစွာပင် နှင့်မှုန်ကြားထဲမှာ  
လမ်းလျောက်နေတော့သည်။ သူ.ခြေတောက်များက သူမသိလိုက်မိမှာပင် မြို့၏ ဟိုးဘက်အစွမ်းက  
လေးထက်ဘုန်းကြီးကျောင်းရှိရာသို့ လျောက်သွားနေကြသည်။ ငါးဆယ့်လေးနှစ်အရွယ်သည် ဘုန်းကြီးကျောင်းဆီသို့。  
နဲ့နက်လင်းအားကြီးလျောက်သွားလျှင် အသင့်တော်ဆုံးအရွယ်ဖြစ်သည်။

လမ်းခရီးတွင် ဈေးရောင်းရန် ဟင်းရွက်စည်းများဖြင့် ဈေးသို့သွားကြသော ရွာသူ.ရွာသားများကို  
မျက်နှာချင်းဆိုင်တွေ.ရသည်။ မိန်းမများသည် ပုံစိုးများထဲတွင် ဟင်းရွက်စည်းများထည့်၍ထုပ်ပိုးပြီး ခေါင်းပေါ်ရွက်ထား  
၏။ ယောက်၏များကတော့ တောင်းများဖြင့်ထည့်ကာ ထမ်းပိုးဖြင့်သယ်ဆောင်လာသည်။ နေတွက်စအချိန်တွင် နှင့်များ  
ပို့မို့သိပ်သည်းလာ၏။ လမ်းဘေးဝဲယာ သစ်ပင်များကိုသာ စိမ်းစိစွာမြင်ရပြီး ခပ်ဝေးဝေးက သစ်ပင်များကိုတော့ သဲကွဲစွာ  
မမြင်ရပေ။ နဲ့ဘေးတွင် အိမ်ခြေကျဲပါးသည်။ မြို့နှင့်မတူပဲ ရွာနှင့်တူသော ရပ်ကွက်ဖြစ်သည်။ တစ်ချိန်တုန်းက  
သူ.ချုစ်သူသည် ဒီရပ်ကွက်တွင်နေခဲ့ဖူးသည်။

အရတ်တံတိုင်းကာရုထားသော ဘုန်းကြီးကျောင်းသည် ဆောင်းနှင့်မှုန်များအောက်တွင် အိုမင်းရင့်ရော်စွာ ရပ်တည်နေ၏။  
သူခဏတာမျှ ငေးကြည့်နေပြီး ကျောင်း၏ ထောင့်တစ်ဖက်က ခရေပင်အပ်ရှိရာ လျောက်သွားလိုက်သည်။ လွန်ခဲ့သော  
နှစ်ပေါင်းများစွာက ခရေပင်များမှာ မြင့်မားလျက်ရှိသည်။ သစ်ပင်တွေ နှစ်ခုဝေအသက်ရှင်နေတာ အုံသြစရာ မ  
ဟုတ်သော်လည်း သူတို့ကောက်ခဲ့သော ခရေပန်းများလိုပင် ယခုအချိန်အထိ ခရေပန်းများ ခြေချေပေးနေသည်မှာ  
အုံသြစရာ။ သူဖြေးညွင့်စွာ ငဲ လျောက်သွား၏။ ပန်းများ တဖြတ်ဖြတ် လွင့်ကျေနေသည်။

ခရေပင်ကြီးအောက်တွင် ငယ်ရွယ်သော သူ.ချုစ်သူနှင့်အတူ သူ ထိုင်ခဲ့ဖူးသည်။

x x x x x x

သူသည် အပင်တည့်တည့်အောက်တွင် ရပ်ဖြူဖွေးသော ခရေပွင့်ကားကားလေးများ၊ ညီးဝါသော  
ခရေပွင့်ခြောက်ကလေးများကို ငေးမောကြည့်နေသည်။ ခရေပုန်းများနှင့် လုပေါ်သော သူ.ချုစ်သူကို သတိရစိတ်ဖြင့်  
ရင်ထဲမှာ နာကျင်လာ၏။ သူထိုင်ချကာ လတ်ဆတ်သော ပန်းကလေးများကို ရွေးကောက်နေမိတော့သည်။

ဟိုတုန်းကတော့ သူ.ချုစ်သူကို သူ အမြတ်တန်း ချုစ်ခဲ့သည်။ သူ.ချုစ်သူကလည်း သူ.ကို အားကိုးတကြီး ချုစ်ခဲ့သည်။  
ထိုမိန်းကလေးသည် သူ၏ ပထမဆုံးနှင့် နောက်ဆုံးချုစ်သူဖြစ်ခဲ့သည်။ သူသည်လည်း မိန်းကလေး၏ ပထမဆုံးနှင့်  
နောက်ဆုံးချုစ်သူဖြစ်သည်။ သူတို့နှစ်ယောက်လက်ထပ်သောအခါ လောကတစ်ခုလုံး လုပသာယာလျက်ရှိခဲ့ပါသည်။

ချုစ်ခြင်းမေတ္တာဆိုသည်မှာ လှည့်စားတတ်သော ကံကြားအောက်တွင် အရှုံးပေးရတာတ်သလား။ သူသည်  
ဖြစ်ပျက်နေသမျှ အရာရာကို နားမလည်နိုင်အောင်ရှိတော့သည်။ သူဝမ်းနည်းနေသည်။ နှစ်ပေါင်း၃၀သည် လူအားလုံး  
၏ဘဝကို ပြောင်းလဲစေနိုင်သည်သာမက အချုစ်ကိုလည်း ပြောင်းလဲစေနိုင်သည်။ တိတ်ဆိပ်သော ပတ်ဝန်းကျင်တွင်  
ခြေသံဖွံ့ဖွံ့ကလေးကြားလိုက်ရသည်။

သူ ငယ်စဉ်က စောင့်နေကျနေရာတွင် သူငယ်စဉ်က ကြားနေကျ ခြေသံမျိုး (ဖိန်မပါ ဗလာခြေတောက်အစုံ၏

ခြေသံမျိုး) ကိုကြားလိုက်ရသောအခါ လက်ရှိဘဝနှင့် ငယ်ဘဝ ရောထွေးကာ ရင်တလုပ်လုပ်ခုန်လျက် နောက်ဘက်သို့ ဗြိုင်းကနဲ့ လူညွှေကြည့်လိုက်သည်။

ခပ်လှမ်းလှမ်းတွင် မိန်းကလေးတစ်ယောက်..။ ဆံပင် ကုပ်ဝဲလေးနှင့် အပြာရောင်ဝတ်စုံပွဲပွဲလေးသည် နံနက်ခင်းလေအောက်မှာ လွှင့်လှပ်နေသည်။ အေးချမ်းသော .. နှင့်ယော မိန်းကလေးတစ်ဦး။ သူမက သူ.ကို တစ်ချက်သာ အကဲခတ်ကြည့်လျက် ခရေပွဲင့်များကို စတင်ကောက်လေသည်။ သူသည် နာကျင်သောရင်ဖြင့် မိန်းကလေးကို ငေးမေးကြည့်နေခဲ့မိသည်။

ထို.နောက် ဟာလာဟင်းလင်းရင်ဖြင့် ဗြိုင်းကနဲ့ လူညွှေပြန်လာခဲ့တော့သည်။

x x x x x x

ရုံးသွားရန်ပြင်ဆင်နေစဉ် သူ.နောက် အခန်းထဲဝင်လာသည်။

ဝဖြူးသောခန္ဓာကိုယ်ကို သူ.မျက်စိက ခဏကြည့်မိပြီးနောက် မျက်နှာလွှဲလိုက်ရ၏။ ဘယ်လိုမှ မယုံနိုင်စရာကောင်းသောအဖြစ်များပါလား။ သူနည်းနည်းရှုက်ချုံ့စွာ စကား စ လိုက်၏။

၄၅ မနက်အစောကြီး လမ်းလျောက်သွားရင်း လေးထပ်ကျောင်းဘက် ရောက်ခဲ့သေးတယ်ကွာ။ ခရေပင်ကြီးတွေက အခုချိန်ထိ ပွဲင့်နေကြတုန်းပဲ။ ခရေပန်းတွေကလည်းကွာ ဖွေးနေတာပဲ။ ဟိုတုန်းကထက်တောင် များသေး။

သူ.မိန်းမမျက်နှာ နှီးညံးမသွားပါ။

၅၀ နည်းနည်းတောင် ကောက်လာခဲ့သေးတယ်။ စားပွဲပေါ်မှာ။

ထိုစကားကြောင့် သူ.မျက်နှာသာ နည်းနည်းနွေးသွားသော်လည်း သူ.နောကတော့ စိတ်ဝင်စားဟန်မရှိပါ။

ခရေပန်း။ ဘာလုပ်ရမှားလဲ။ ဈေးထဲသွားဝယ်ရင် တစ်ကျပ်ဖိုးဆို သုံးလေးကုံးရတာ။

သူ.နောက် သူငေးကြည့်နေမိသည်။

ဟိုတစ်နောက လာပြောသွားတဲ့ကိုစွဲ ကို ရှင်ဌ်ငြင်းမယ် မကြံနဲ့နော်။ ဒါ သူများ ပစ္စာ ည်းခိုးတာမဟုတ်ဘူး။ သူ.နောက်၏ မျက်နှာမှာ လောဘ၏ အရေးအကြောင်းများသာ ရှိနေပါသည်။

ထိုကိုစွဲ ကို သူ.ခေါင်းထဲက ထုတ်ပစ်ထားသည်မှာ လာပြောချိန်ကတည်းကဖြစ်သည်။ သူ.ဘဝတွင် ကိုယ်ကျင့်သိကွာကို တစ်သက်လုံးထိမ်းခဲ့သည်။ သေသည်အထိ ထိန်းသွားမည်။

သို့.သော် စကားရှည်မနေချင်သောကြောင့် ခပ်မြန်မြန် ထွက်လာခဲ့ရ၏။

x x x x x x

နောက်ရက်များတွင်လည်း ထုံးစံအတိုင်းငါးများသည်အလုပ်ကို သူစိတ်ပါဝင်စားစွာ မပျက်မကွက် လုပ်မြိုဖြစ်လေသည်။

၇၂။